



စီးပွားရေးနှင့် စီမံခန့်ခွဲမှု မဂ္ဂဇင်း

ကုမ္ပဏီ တည်ထောင်ခြင်းဆိုင်ရာ အခွန်လုပ်ထုံးလုပ်နည်းများ


ဦးမင်းလွင်ဦး ဒုတိယညွှန်ကြားရေးမှူး

ပြည်တွင်းအခွန်များ ဦးစီးဌာန



ORGANIZED BY CEO

စီးပွားရေးနှင့် စီမံခန့်ခွဲမှု မဂ္ဂဇင်း



တရားမဝင်
ငွေ

အစုဝင်များ၏
အခွန်စည်းကြပ်မှု ခံယူရန်
လိုအပ်သော ဝင်ငွေ

အစုဝင်များ၏
အခွန်ကင်းလွတ်/
အခွန်စည်းကြပ်ပြီး ဝင်ငွေ



ကုမ္ပဏီ မတည်ငွေရင်း

ပြန်လည်စည်း
ကြပ်မှု ခံယူခြင်း
(ပုံမှန်/
စကလက)

ကုမ္ပဏီလုပ်ငန်းတည်ထောင်ခြင်း
အခြေပစ္စည်းဝယ်ယူခြင်း
အစုရှယ်ယာထည့်ခြင်း

အခွန်ကင်းလွတ်/
အခွန်စည်းကြပ်ပြီး ဝင်ငွေ

ကုမ္ပဏီ

အခွန်ကင်းလွတ်/
အခွန်စည်းကြပ်ပြီး ဝင်ငွေ

စာချုပ်ချုပ်ဆိုခြင်း
တံဆိပ်ခေါင်းခွန်

ကုန်သွယ်မှု
ဆောင်ရွက်

ပြည်တွင်း
ထုတ်လုပ်

ဝန်ဆောင်မှု
ဆောင်ရွက်

ပြည်ပ
တင်သွင်း

ကုန်စည်/ကုန်ကြမ်း/
ဝန်ဆောင်မှု ဝယ်ယူခြင်း
ကုန်သွယ်ခွန်/
အထူးကုန်စည်ခွန်

အကျိုးရရှိသူ

တံဆိပ်ခေါင်းခွန်
ကုန်သွယ်ခွန်
အထူးကုန်စည်ခွန်
ဝင်ငွေခွန်

စားသုံးသူ



စီးပွားရေးနှင့် စီမံခန့်ခွဲမှု မဂ္ဂဇင်း



လိုက်နာရန်လိုအပ်ချက်များ

စဉ်	အကြောင်းအရာ	နှုန်းထား	တာဝန်ရှိသူ
၃၅	အငှားစာချုပ်		အငှားချခံရသူ
ခ	ဒဏ်ငွေ/စပေါ်ငွေ/အာမခံချေးငွေအတွက်သတ်မှတ်လျှင် စာချုပ်ပါတန်ဖိုး၏	၂%	

➤ အထူးကုန်စည်ခွန်

- ပေးဆောင်ရမည့် လုပ်ငန်းများနှင့် တာဝန် ရှိသူများ
- မှတ်ပုံတင်ခြင်း
- ကြေညာလွှာတင်သွင်းခြင်းနှင့် အခွန်ပေးဆောင်ခြင်း
- ထားရှိရန် စာရင်းများ
- ပြစ်မှုနှင့် ပြစ်ဒဏ်များ

ကုန်သွယ်လုပ်ငန်းခွန်

- ပေးဆောင်ရမည့် လုပ်ငန်းများနှင့် တာဝန် ရှိသူများ
- မှတ်ပုံတင်ခြင်းနှင့် စတင်ကြောင်း အကြောင်းကြားခြင်း
- ကြေညာလွှာတင်သွင်းခြင်းနှင့် အခွန်ပေးဆောင်ခြင်း
- ထားရှိရန် စာရင်းများ
- ပြစ်မှုနှင့် ပြစ်ဒဏ်များ

➤ ဝင်ငွေခွန်

- ပေးဆောင်ရမည့် လုပ်ငန်းများနှင့် တာဝန် ရှိသူများ
- ကြေညာလွှာတင်သွင်းခြင်းနှင့် အခွန်ပေးဆောင်ခြင်း
- ထားရှိရန် စာရင်းများ
- ပြစ်မှုနှင့် ပြစ်ဒဏ်များ



ORGANIZED BY
CEO

စီးပွားရေးနှင့် စီမံခန့်ခွဲမှု မဂ္ဂဇင်း



• စီးကရက်၊ ဆေးရွက်ကြီး၊ ဗာဂျီးနီးယားပေါင်းတင်ပြီးဆေး၊ ဆေးပေါ့လိပ်၊
ဆေးပြင်းလိပ်၊ ဆေးတံသောက်ဆေးများ၊ ကွမ်းစားဆေးအမျိုးမျိုး

ပြစ်မှုပြစ်ဒဏ်များ

- ပေးငွေ
- မှတ်ပုံ
- ကြေညာ
- ထားရှိ
- ပြစ်မှု

- | | |
|---|--|
| • မှတ်ပုံတင်ရန် ပျက်ကွက်ခြင်း | ကျပ် သိန်း ၅၀ |
| • သတင်းအချက်အလက်တင်သွင်းရန်ပျက်ကွက်ခြင်း | ကျပ် သိန်း ၅၀ |
| • အခွန်မဆောင်ကုန်စည်လက်ဝယ်ထားရှိခြင်း | ကုန်စည်တန်ဖိုး၏ ၁၀၀% ဒဏ်
နှင့် ကုန်စည်ကိုသိမ်းယူခြင်း |
| • သတ်မှတ်ကာလအတွင်း အခွန်ဆောင်ရန်ပျက်ကွက်ခြင်း | ထပ်မံပေးဆောင်ရမည့်အခွန်၏
၁၀% |
| • သုံးလပတ်ကြေညာလွှာတင်ရန် ပျက်ကွက်ခြင်း | ထပ်မံပေးဆောင်ရမည့်အခွန်၏
၁၀% |
| • အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချရန် ပျက်ကွက်ခြင်း | ကုန်စည်တန်ဖိုး၏ ၅၀% |
| • သုံးလတစ်ကြိမ် ကြေညာလွှာ ကု သုံးလပတ်ကုန်ပြု ၁၀ ရက်အတွင်း
တင်သွင်းနိုင်ရန် တစ်လတစ်ကြိမ် စာရင်းချုပ်ရမည်။ | |



ကျသင့်အခွန်၏ ၁၀% ဒဏ်

- မှတ်ပုံတင်ရန်ပျက်ကွက်ခြင်း
- လုပ်ငန်းစတင်ကြောင်း
အကြောင်းကြားရန်ပျက်ကွက်ခြင်း
- လစဉ်ကျသင့်အခွန်ပေးသွင်းရန်
ပျက်ကွက်ခြင်း
- နှစ်ချုပ်ကြေညာလွှာတင်သွင်းရန်
ပျက်ကွက်ခြင်း
- ပြေစာထားရှိရန် ပျက်ကွက်ခြင်း
- စာရင်းဇယား
တင်ပြရန်ပျက်ကွက်ခြင်း

- ပေးဆောင်ခြင်း
- မှတ်ပုံတင်ခြင်း
- ကြေညာခြင်း
- ထားရှိခြင်း
- ပြစ်မှုနှုန်း

ထပ်မံတောင်းခံရန် အခွန်၏ ၁၀%

- နှစ်ချုပ်အရ အခွန်ပေးသွင်းရန်
ပျက်ကွက်ခြင်း
- စစ်ဆေးရန်အကြောင်းကြား
ခေါ်ယူခြင်းကို လိုက်နာရန်
ပျက်ကွက်ခြင်း
- သတ်မှတ်ရက်အတွင်း
အခွန်သွင်းရန်ပျက်ကွက်ခြင်း

သီးခြားပြစ်ဒဏ်များ

- ပြေစာဖြင့်ရောင်းရန်ပျက်ကွက်ခြင်း
- ပြေစာတွင် အခွန်အမှတ်တံဆိပ်
ကပ်နှိပ်ရောင်းချရန် ပျက်ကွက်ခြင်း



ORGANIZED BY
CEO

စီးပွားရေးနှင့် စီမံခန့်ခွဲမှု မဂ္ဂဇင်း



- လစာ
- ကုမ္ပဏီလုပ်ငန်း၊ ကုမ္ပဏီလုပ်ငန်း၊ ကုမ္ပဏီလုပ်ငန်း

ပေးဆောင်ရမည့် အခွန်၏ ၁၀% ထက်မပိုသော ဒဏ်ငွေ

➤ ပေးဆောင်ရမည့်

➤ ကြေးညှိ

➤ ထားရှိ

➤ ပြစ်မှုနှုန်း

- လစာမှ အပ ကျန်ဝင်ငွေများအပေါ် ကျသင့်ဝင်ငွေခွန်ကို ဝင်ငွေနှစ်အတွင်း သုံးလပတ်အလိုက် ပေးဆောင်ရန် ပျက်ကွက်ခြင်း
- ဝင်ငွေကြေးညှိလွှာ ပေးပို့ရန်ပျက်ကွက်ခြင်း
- လစာနှစ်ချုပ်စာရင်းပေးပို့ရန်ပျက်ကွက်ခြင်း (လစာရသွယ်မဟုတ်)
- သက်သေခံအထောက်အထားများ၊ စာရင်းဇယားများ၊ ပစ္စည်းစာရင်းများ တင်ပြရန်ပျက်ကွက်ခြင်း



ORGANIZED BY
CEO

စီးပွားရေးနှင့် စီမံခန့်ခွဲမှု မဂ္ဂဇင်း



ကုမ္ပဏီ တည်ထောင်ခြင်းဆိုင်ရာ အခွန်လုပ်ထုံးလုပ်နည်းများ

Q and A

ဦးမင်းလွင်ဦး ဒုတိယညွှန်ကြားရေးမှူး

ပြည်တွင်းအခွန်များ ဦးစီးဌာန

၁-၉-၂၀၁၈

Chatrium Hotel



ORGANIZED BY
CEO

စီးပွားရေးနှင့် စီမံခန့်ခွဲမှု မဂ္ဂဇင်း



ကျေးဇူးတင်ပါသည်

ဦးမင်းလွင်ဦး ဒုတိယညွှန်ကြားရေးမှူး

ပြည်တွင်းအခွန်များ ဦးစီးဌာန

၁-၉-၂၀၁၈

Chatrium Hotel